

にほん りょこう  
日本を旅行しています

Nihon o ryokoo-shite imasu

ဂျပန်အနံ့ ခရီးသွားနေပါတယ်။



ဒီနေ့အတွက် ဇာတ်ဝင်ခန်း

つま 妻 : おそば3つ、お願ねがいします。

စိုဘခေါက်ဆွဲ ၃ ပွဲပေးပါရှင်။

ခန်း: Oso<sup>1</sup>ba mittsu, onegai-shima<sup>1</sup>su.

てんいん 店員 : はーい。

ဟုတ်ကဲ့ပါ။

ဆိုဝန်ထမ်း: Haai.

つま 妻 : にほん 日本へは、かんこう 観光ですか。

ဂျပန်ကိုလာတာ အလည်ခရီးလား။

ခန်း: Niho<sup>1</sup>n e wa, kankoo de<sup>1</sup>su ka.

ミーヤー: ええと、わたしは写真家しゃしんかで、

ဟို၊ ကျွန်မက ဓာတ်ပုံဆရာမပါ။

မီးယာ Eeto, watashi wa shashinka de,

ဂျပန်အကြောင်း နိုင်ငံခြားက

にほん 日本<sup>に</sup>の<sup>こ</sup>とを<sup>か</sup>い<sup>が</sup>い<sup>し</sup>ょう<sup>かい</sup>して<sup>い</sup>ます。

လူတွေကို မိတ်ဆက်ပေးနေပါတယ်။

Nihon no koto<sup>1</sup> o kaigai ni shokai-shite ima<sup>1</sup>su.

それで、にほん 日本を旅行しています。

အဲဒါကြောင့် ဂျပန်အနံ့

Sore de, Niho<sup>1</sup>n o ryokoo-shite ima<sup>1</sup>su.

ခရီးသွားနေပါတယ်။

おと 夫 : それはすばらしいね。

အဲဒါ သိပ်ကောင်းတာပဲ။

ခင်ပွန်း: Sore wa subarashi<sup>1</sup>i ne.

てんいん 店員 : お待またせしました。

စောင့်ဆိုင်းနေရတာ ရပါပြီ။

ဆိုဝန်ထမ်း: Omatase-shima<sup>1</sup>shita.

ဝေါဟာရ

そば / おそば စိုဘခေါက်ဆွဲ

かんこう 観光 အလည်ခရီး

ええと ဟို

so<sup>1</sup>ba / oso<sup>1</sup>ba

kankoo

eeto

こと အကြောင်း

しょうかい 紹介する မိတ်ဆက်တယ်

それで အဲဒါကြောင့်

koto<sup>1</sup>

shokai-suru

sore de

りょこう 旅行する ခရီးသွားတယ်

すばらしい အင်မတန် ကောင်းတဲ့

お待またせました

ryokoo-suru

subarashi<sup>1</sup>i

စောင့်ဆိုင်းနေရတာ ရပါပြီ

omatase-shima<sup>1</sup>shita

အဓိက အသုံးအနှုန်း

にほん りょこう  
日本を旅行しています。

Niho<sup>n</sup> o ryokoo-shite ima<sup>su</sup>.

ဂျပန်အနံ့ ခရီးသွားနေပါတယ်။

လောလောဆယ် လုပ်နေတဲ့ အကြောင်းကို ပြောပြတဲ့အခါ "[TE-ပုံစံ ကြိုယာ] + imasu" ကို သုံးရပါတယ်။ "ryokoo-shite imasu" ဆိုတာ "ryokoo-suru" "ခရီးသွားတယ်" ရဲ့ TE-ပုံစံဖြစ်တဲ့ "ryokoo-shite" မှာ "imasu" ကို ပေါင်းထည့်ထားတာ ဖြစ်ပါတယ်။ (စာမျက်နှာ ၁၅၀-၁၅၁ ကို ကြည့်ပါ)

သုံးကြည့်ကြရအောင်

りょこう  
旅行ですか。

Ryokoo de<sup>su</sup> ka.

はい。あちこち旅行しています。

Ha<sup>i</sup>. Achi<sup>i</sup> kochi ryokoo-shite ima<sup>su</sup>.

ခရီးထွက်နေတာလား။

ဟုတ်ကဲ့။ ဟိုဟိုဒီဒီ ခရီးသွားနေပါတယ်။

ကြိုးစားကြည့်ရအောင်

～ています。 XXX နေပါတယ်။

～te ima<sup>su</sup>.

① 日本語を勉強する (→勉強して)

Nihongo o benkyoo-suru (→benkyoo-shite)

ဂျပန်စာ သင်ယူတယ်



② 仕事をする (→して)

Shigoto o suru (→shite)

အလုပ်လုပ်တယ်



ဆက်စပ်တို့သွား စကားလုံးများ

အော်ဒါမှာတဲ့အခါ ကိန်းဂဏန်းရေးတွက်ပုံ

1	2	3	4	5
hito <sup>tsu</sup>	futatsu <sup>i</sup>	mittsu <sup>i</sup>	yottsu <sup>i</sup>	itsu <sup>tsu</sup>

Oso<sup>ba</sup> futatsu, onegai-shima<sup>su</sup>.





အစားကြီးတဲ့ ကိုက်တိုရဲ့ အစားအစာမိတ်ဆက်

# ဂျပန်ရဲ့ စိုဘခေါက်ဆွဲ

စိုဘခေါက်ဆွဲဆိုတာက ဂျပန်ရိုးရာ ခေါက်ဆွဲ တစ်မျိုးဖြစ်ပါတယ်။ စိုဘလို့ခေါ်တဲ့ ပန်းဂျုံ အမှုန့်ကနေ ပြုလုပ်ထားတဲ့ ခေါက်ဆွဲကို ပြုတ်ပြီး၊ ရောယုပင်ပြာရည်ကို အခြေခံတဲ့ ဆုယုလို့ခေါ်တဲ့ အရသာအရည်နဲ့ တို့နှစ်ပြီး ဒါမှမဟုတ် အရသာ သိပ်မပြင်းတဲ့ စွပ်ပြုတ်ရည်ပူပူထဲထည့်ပြီး စားကြပါတယ်။

ဆုယုနဲ့ တို့နှစ်ပြီးစားတဲ့ မိုရီစိုဘ



©Gomasoba YAGUMO

စွပ်ပြုတ်ရည်ပူပူထဲ ထည့်ထားတဲ့ ကာကေစိုဘ



ဘူတာအတွင်းထဲက စိုဘခေါက်ဆွဲဆိုင်တွေမှာတော့ ရထားစီးခါနီးအထိ စားလို့ရပါတယ်။

မတ်တပ်ရပ်ပြီး စားရတဲ့ စိုဘခေါက်ဆွဲဆိုင်



အဖြေ

- ① <sup>にほんご</sup> <sup>べんきょ</sup> 日本語を勉強しています。
- ② <sup>しごと</sup> 仕事をしています。

Nihongo o benkyoo-shite ima'su.

Shigoto o shite ima'su.